

下倾盆大雨。 / ကျော်းသားနှစ်ယောက် ~ ကျားထိုးအောက်
ထုတ်။ 两名学生下棋下得难分难解。

အသေ့ဌ ကဝါ <a-thaw'> 急速, 勿勿, 草草: မိုးထားဖွဲ့အောက်
ထွင် ~ နှစ်လာကြသည်။ 在雨中快步走来。

အသေ့ဌမြန်မြန် ကဝါ <a-thaw' myan myan> 迅速, 快速

အသေ့ဌ နါ <a-thaw:> 笑话, 幽默, 诙谐: ~ ပြောတ် 喜剧

အသေ့ဌဘန်း နါ <a' thaw: ka' ban:> 【植】瓊珞花

အသိုး ကဝါ <a-dho'> 怎么, 怎样: ~ မြှေမည်နည်း။ 怎么办
呢? / ~ သော 怎样的

အသိုးကြောင့် သာ <a-dho' mo' gyaun'> 因此

အသိုးထွင် ကဝါ <a-dho' hlyin'> 怎么, 怎么能

အသိုးအထား နါ <a-tho a-hta:> = အထားအသိုး

အသိုးဝေက် နါ <a-tho a-hwet> 收存, 收藏; 藏掖, 藏匿

အသိုး နါ <a-tho:> ①雄性的 ②动物的睾丸: ~ ဝင်သည်။
阉割。 / ~ ထုတ်သည်။ 阉割。

အသိုးအချဉ်း နါ <a-tho: a-khyin> 变酸、变质的食品

အသိုးအပ်၍ နါ <a-tho: a-pout> 变质的食物

အသံ နှီ <a-than> ①声音 ②音讯, 消息: ခုထိုးအောင်း
ဘာ ~ မှုပ်ကြားရောသေား။ 关于他的情况, 至今仍杳无
音信。 ③呼声: လူထု ~ ကိုအမြဲမပြတ်လျော့လာနာယူသည်။ 经常听取和研究群众的呼声。 ④广播, 广播台: မြန်မာ? ~
缅甸之声广播电台

အသံကူးတိုင် နှီ <a-than ku: dain> 琴马

အသံကောင်း ကာ <a-than kaun:> 嗓子好, 发音好

အသံကောင်းလွှင်း ကာ <a-than gaun: hlwin'> 唱高调; 吹
嘘: ပြိုးချမ်းရေး ~ ပြီးလက်နက်တွေအများကြီးထုတ်လုပ်နေ၏။
唱着和平高调而生产大量武器。

အသံကောင်းဟစ် ကာ <a-than gaun: hit> = အသံကောင်းလွှင်း
အသံကုန် ကဝါ <a-than gon> 声嘶力竭: သူသည် ~ ဟစ်အောင်
သည်။ 他声嘶力竭地喊叫。

အသံကျက်မီ ကာ <a-than kyet mi'> 辨认出声音, 对某种声
音很熟悉。

အသံကျိုး ကာ <a-than kyin:> 声音低

အသံကျော် ကာ <a-than kye> 声音大: ~ မြဲး: 【音】响度

အသံကြိုး နှီ <a-than gyo:> 声带

အသံကြောင်း I ကာ <a-than kyaun> 声调异常 II နှီ
<a-than gyaun> ①尖细的声音 ②七个音阶以外的音

အသံကွဲ ကာ <a-than kwe:> ①噪音粗; 噪音哑 ②(少年发
身期)变声

အသံခံ့ဗုံး ကာ <a-than khin bon:> 【解】会厌软骨; 会厌
瓣

အသံချဲ့ဇော် နှီ <a-than khye' zet> 扩音器, 扩音机

အသံဂုဏ် နှီ <a-than gon> 【音】音品, 音色

အသံစာစာနှင့် ကဝါ <a-than sa za hnин'> 嘒唧喳喳

အသံး ကာ <a-than su:> 声音尖

အသံး၏ နှီ <a-than zin> 【音】音阶

အသံးး နှီ <a-than zo:> 难听的噪音

အသံးး ကာ <a-than hswe:> 拖长声音

အသံးး ကာ <a-than hnyi'> 【音】调音: လိုဏ်အသံးးအောင်
~ သည်။ 调到需要的声音。 / ~ ခက်ရင်းခွဲး 【音】音叉

အသံးးလာ့ကာ နှီ <a-than hnyun: let kh-na> 音符

အသံးးပညာ နှီ <a-than du' pyin nya> 口技

အသံးးတိုင်း နှီ <a-than du' weit za> 精通口技的演员, 口
技专家

အသံးးတိုင် နှီ <a-than dain> 领唱

အသံးးတိုးရှုပ်ရှင် နှီ <a-than deit yout shin> 无声电影

အသံးးတိုး ကာ <a-than tein> 声音减弱

အသံးးတိုး နှီ <a-than dein:> 声音调节器, 调音器

အသံးးတွေ် I ကာ <a-than htwet> 发音 II နှီ <a-than
dwet> 发声, 发音

အသံးးတွေ်ရှုပ်ရှင် နှီ <a-than dwet yout shin> 有声影片

အသံးးနာ နှီ <a-than na> 噪子哑

အသံးးနေအသံးး နှီ <a-than nei a-than da:> 音调, 语
调

အသံးးနက် နှီ <a-than net> 声嘶力竭的叫声, 尖利的叫声,
惨叫声: ~ ကြီးရှင်အောင်၍မေးသည်။ 声嘶力竭地叫着问
道。

အသံးးနှီ ကာ <a-than nit> 声音哑, 发不出声, 哽咽

အသံးးနို့ နှီ <a-than nein'> 低音

အသံးးနို့မြန်း နှီ <a-than nein' myin'> 【音】音高

အသံးးပေး ကာ <a-than pei:> ①喊 ②(喻)放出空气; 打个
招呼: မင်းသွားယင်းပို့ ~ ပါက္ခာ။ 你如果走的话给我打
个招呼。

အသံးးပို့ကိုယာ နှီ <a-than bo' k-ri' ya> 发报机

အသံးးပို့ ကာ <a-than pain> (唱歌时)善于运用嗓音(音色
好)

အသံးးပစ် ကာ <a-than pyit> 造舆论, 放出空气: သူတိုးသပိတ်
မှုံးကိုမယ်လို့ ~ နောက်သည်။ 他们放出空气说要罢工。

အသံးးပျိုး ကာ <a-than pyo:> (罕)试音

အသံးးပျော် I ကာ <a-than pyet> 嗓子坏了, 声音变了: စိတ်
ဆို၍ ~ သည်။ 气得声音都变了。 II နှီ <a-than byet>
变了的声音, 嘶哑的嗓子: မျက်မှုံးကုတ်၍ ~ နှုံးပြန်ပြော
လေသည်။ 皱着眉头用嘶哑的声音回答。 / ~ နှီ 一种
失音症

အသံးးပျော် ကာ <a-than pyaut> 喊哑, 声音哑: ~ အောင်
အောင်သည်။ 声嘶力竭地喊。

အသံးးပြာ I ကာ <a-than pya> 声音哑 II နှီ <a-than bya>
嘶哑的声音